



မိဘ ဒက်ရီဘုဒ် ဆိုသည်မှာ မည်သို့နည်း။

New York ပြည်နယ်ပညာရေးဌာန (NYSED) အနေနှင့် ပွင့်လင်း မြင်သာမှုအားတိုးမြှင့်ဆောင်ရွက်ရန်နှင့်စာသင်ကျောင်းဆောင်ရွက်ချက် နှင့်ပတ်သက်သည့် အချက်အလက်များ၊ အခြားသော ကျောင်းအဆင့် ဒေတာအချက်အလက်များတို့အား မိဘများနှင့် အများပြည်သူလူထုမှ အလွယ်တကူရောက်ရယူနိုင်စေရန် အတွက်ဌာနမိဘဒက်ရီဘုဒ်အား စီစဉ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ New York ၏ ESSA အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။

တုံ့ပြန်ဖြေကြားချက်

မိဘ ဒက်ရီဘုဒ် စီမံရေးဆွဲမှုလုပ်ငန်းအပေါ် လမ်းညွှန်ပေးနိုင်ရန် အတွက် NYSED သည် မိဘများ နှင့် ပါဝင်သက်ဆိုင်သူများ ထံမှ တုံ့ပြန် ဖြေကြား ချက်များအား စုဆောင်းလျက်ရှိပါသည်။ NYSED သည် ဤတုံ့ပြန်ဖြေကြားချက်များအား အသုံးပြုကာ မိဘများနှင့် အများ ပြည်သူလူထုအတွက် အကျိုးအရှိဆုံးသော ဒေတာအချက်အလက်များ ကို ဖော်ထုတ်သွားမည် ဖြစ်ပါသည်။

ဒီဇိုင်း

မိဘ ဒက်ရီဘုဒ်သည် New York ရှိ မိဘများနှင့်အများပြည်သူလူထု၏ လိုအပ်ချက်များဖြင့်ပိုမိုပြည့်မီကိုက်ညီမှုရှိစေရန် ရိုးရှင်းသေသပ်သော ဒီဇိုင်းဖြင့် ဖွဲ့စည်းထားမည် ဖြစ်သည်။



ကျောင်းသားတိုင်းအောင်မြင်ရေး အက်ဥပဒေ

ကျောင်းသားတိုင်းအောင်မြင်ရေး အက်ဥပဒေ (ESSA)သည် ပြည်နယ်များအနေနှင့် အများပြည်သူ ပိုင်ကျောင်းများအား ထောက်ပံ့ပေးရန် ဖယ်ဒရယ်ငွေများအား မည်သို့ အသုံးပြု နိုင်မည် ဖြစ်ကြောင်းကို ဖော်ပြထားသည့် ဥပဒေတစ်ခု ဖြစ်ပေသည်။

New York ပြည်နယ်သည် ဇန်နဝါရီလ 2019 ၌ U.S. ပညာရေး ဌာနမှ ထောက်ခံခွင့်ပြုခဲ့သည့် ESSA အစီအစဉ် တစ်ခုအား ဖန်တီးခဲ့သည်။ ၎င်းအစီအစဉ်သည် ကျောင်းသား အားလုံးအတွက် ပညာရေးတွင် တန်းတူညီမျှမှုအပေါ် အဓိက အာရုံပြုကာ စာသင်ကျောင်း တာဝန်ခံမှု နှင့် ကျောင်းသား အောင်မြင်မှုတို့အပေါ် တိုင်းတာစီမံချက်များအား တိုးချဲ့ လုပ်ဆောင်ထားသည်။

တန်းတူညီမျှမှု မြှင့်တင်ခြင်း

အခြေခံအားဖြင့် ESSA သည် ခရိုင်များ နှင့် ကျောင်းများ တို့မှ ကျောင်းသားတစ်ဦးစီတိုင်း၏ အောင်မြင်မှုကို သေချာစေရန် လုပ်ဆောင်လျက်ရှိစဉ် တစ်ဖက်၌ ၎င်းတို့ အား ထောက်ပံ့ ပေးခြင်းအားဖြင့် ပညာရေးဆိုင်ရာ တန်းတူညီမျှမှုကို မြှင့်တင်ရန် နည်းဗျူဟာတို့များအား ဖန်တီးရေးဆွဲခြင်းနှင့် သက်ဆိုင်သည်။

New York ပြည်နယ်သည် ကျောင်းသားအားလုံး မိမိ မည်သူ ဖြစ်စေ၊ မည်သည့်နေရာမှမဆိုဖြစ်စေ၊ မည်သည့်ကျောင်းသို့ မဆို တက်ရောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်နေရာမှ မဆို ရောက်ရှိလာသည် ဖြစ်စေ ကျောင်းတွင် အောင်မြင်၊ တိုးတက်မှုရှိကြောင်း သေချာစေရန် ကတိကဝတ်ပြုထား ပေသည်။

ESSA နှင့်ပတ်သက်သည့် နောက်ထပ်သော အချက်အလက်များအား ရှာဖွေရန် - www.nysed.gov/essa